



Mrs. Vickie B. Turner, ဘုတ်အဖွဲ့ ဥက္ကဋ္ဌ
Mr. Dijon DaCosta, ဒု-ဥက္ကဋ္ဌ
Mrs. Anna Hill
Mr. Marshall D. Orson
Mrs. Deirdre Pierce
Mrs. Allyson Gevertz
Dr. Joyce Morley

Mrs. Cheryl Watson-Harris, ကြီးကြပ်သူဌာနမှူး

လက်တလော သတင်းထုတ်ပြန်ချက်

ဆက်သွယ်ရန် -

ဇန်နဝါရီလ 12 ရက်၊ 2021 ခုနှစ်

Portia Kirkland၊ 678-427-4898

Carla Parken၊ 404-734-1717

DeKalb ကောင်တီ ခရိုင်ကျောင်း ပြန်လည်ဖွင့်လှစ်ခြင်းအား ရွှေ့ဆိုင်းရန်

STONE MOUNTAIN၊ Ga. – DeKalb ကောင်တီ ခရိုင်ကျောင်း (DCSD) သည် ကျောင်းသို့ပြန်သွားခြင်းအား အချိန်ရွှေ့ဆိုင်းလိုက်သည်။ ကျောင်းသားများသည် လာမည့် ဇန်နဝါရီလ 19 ရက်နေ့တွင် မျက်နှာချင်းဆိုင် သင်ကြားပို့ချမှုသို့ ပြန်သွားခြင်း ရှိမည် မဟုတ်ပါ။

ဇန်နဝါရီလအတွင်း ခရိုင်ကျောင်း ပြန်လည်ဖွင့်လှစ်ခြင်း အစီအစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီလ 11 ရက်၊ ပညာရေး ဘုတ်အဖွဲ့ အစည်းအဝေးအတွင်း၌ နောက်ဆုံးရအချက်အလက်များကို DCSD ကြီးကြပ်သူဌာနမှူး Cheryl Watson-Harris နှင့် သူမ၏ အဖွဲ့မှ တင်ပြခဲ့ပါသည်။ အလွန်အရေးပါသော COVID-19 အခြေအနေ နှင့် သင်ကြားမှုနှင့်လေ့လာသင်ယူမှုတွင် ကျောင်းပိတ်ခြင်းများအပေါ် ဆုံးဖြတ်ချက်များကို ပိုမိုသတိထားလျက် ပြုလုပ်ခဲ့သည်။

ကျောင်းသားများအတွက် ကိုယ်တိုင်ကိုယ်ဖြင့် သင်ကြားပို့ချမှုသို့ ပြန်လည်သွားရောက်ခြင်းပြုလုပ်နိုင်မည့် နေ့စွဲကို မိသားစုများအား နှစ်ပတ်ကြိုတင် အသိပေးမည်ဖြစ်ပါသည်။ ခရိုင်အနေဖြင့် ထိန်းချုပ်လျော့ချရေး နည်းဗျူဟာများနှင့် ကျောင်း၏အဆင်သင့်ရှိမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတွင် အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအဖွဲ့မှ ကျောင်းအဆင်သင့်ရှိမှုအတွက် အဓိကကျသော စစ်ဆေးမှုများကို ဆက်လက်စောင့်ကြည့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ -

- တစ်ကိုယ်ရေ ကာကွယ်ရေး ကိရိယာ (PPE) နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အသုံးပစ္စည်းများ
- သန့်ရှင်းရေး အသုံးပစ္စည်းများအား ဖြန့်ဝေခြင်း နှင့် လုပ်ထုံးလုပ်နည်းများ
- လူမှုရေး အလှမ်းဝေးကွာ ထိုင်ခြင်း နှင့် ကြားခြားထားခြင်း စီစဉ်မှု
- ရေရရှိအသုံးပြုမှု
- ရေပိုက်များ နှင့် HVAC စနစ်များ
- COVID-19 ကျောင်း ဘေးကင်းလုံခြုံမှုဆိုင်ရာ ဆိုင်းဘုတ်များ

ဦးစားပေးချက်မှာ DCSD ကျောင်းအဆောက်အအုံများထဲတွင် ဝန်ထမ်းများနှင့်ကျောင်းသားများ ဘေးကင်းလုံခြုံစွာ လေ့လာသင်ယူနိုင်ရန်နှင့် ရှင်သန်နိုင်ရန် သေချာစေရန်ဖြစ်ပါသည်။ ဤတွင် COVID-19 ၏ အန္တရာယ်အဆင့်အား ထပ်မံလျော့ချရန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး စင်တာ၏ အောက်ဖော်ပြပါ သော့ချက်ကျသည့် ထိန်းချုပ်လျော့ချရေး နည်းဗျူဟာ ငါးချက်ကို လိုက်နာခြင်းလည်း ပါဝင်ပါသည်။ -

- နှာခေါင်းစည်းများအား တစ်သမတ်တည်းနှင့် မှန်ကန်စွာ အသုံးပြုတပ်ဆင်ခြင်း
- လူမှုဆက်ဆံရေး အကွာအဝေးခြားနေခြင်းအား ဖြစ်နိုင်သမျှ အများဆုံးအထိ ပြုလုပ်ခြင်း
- လက်ဆေးခြင်း
- သန့်ရှင်းရေး နှင့် ပိုးသတ်သန့်စင်ခြင်း
- DeKalb ကျန်းမာရေးဘုတ်အဖွဲ့ နှင့်အတူ ပူးပေါင်း၍ ပိုးတွေ့လူနာဖြင့် ထိတွေ့ဆက်ဆံမှုရှိခဲ့သူများအား ခြေရာခံခြင်း

ခရိုင်အနေဖြင့် မိဘများအတွက် ကြီးကြပ်သူဌာနမှူး Watson-Harris နှင့် လာမည့် ဇန်နဝါရီလ 14 ရက်၊ 2021 ခုနှစ်၊ ညနေ 6-7 နာရီ အချိန်တွင် အဝေးမှနေလက်တွေ့ကျသောခရိုင် မြို့တော်ခန်းမ အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ကျောင်းပြန်လည်ဖွင့်လှစ်ရေး အစီအစဉ်နှင့်ပတ်သက်သည့် နောက်ထပ်သော အချက်အလက်များအား ရရှိရန်အတွက် www.dekalbschoolsga.org/school-reopening သို့ ဝင်ရောက်ကြည့်ရှုပါ။